



**ကရင်နီလူမှုအသင်းအဖွဲ့များကွန်ရက်၏ နှစ်ပတ်တင်္ဂြိုမ် အခြေအနေ တင်ပြချက်**  
**Karenni Civil Society Network**

P.O. Box - 100, Mae Hong Son, 58000, Thailand  
 Phone: 06 5329 7814, E-mail:kcsn2010@gmail.com

ဩဂုတ်လ ၃၁ ရက်၊ ၂၀၂၂ ခုနှစ်


ကရင်နီလူမှုအသင်းအဖွဲ့များကွန်ရက်၏ နှစ်ပတ်တင်္ဂြိုမ် အခြေအနေ တင်ပြချက် ဩဂုတ်လ ၁၅ ရက်မှ  
 ဩဂုတ်လ ၂၈ ရက် ၂၀၂၂ ခုနှစ်  
 ကရင်နီပြည်နယ်နှင့် ဖယ်ခုံမြို့နယ် အတွင်း စစ်ကောင်စီ၏ ချိုးဖောက်မှုများ အကျဉ်း

| စဉ် |   | ဖေဖော်ဝါရီ ၁ ရက်<br>- ဩဂုတ်လ ၁၄<br>ရက် | ဩဂုတ်လ ၁၅ ရက်မှ<br>ဩဂုတ်လ ၂၈ ရက် | စုစုပေါင်း  |
|-----|---|--|----------------------------------|-------------|
| ၁   | အရပ်သားများ သတ်ဖြတ်ခံရခြင်း                         | ၂၆၅                                    | ၁                                | ၂၆၆         |
| ၂   | အရပ်သားများ ဖမ်းဆီးခံရခြင်း                         | ၃၃၃                                    |                                  | ၃၃၃         |
| ၃   | အရပ်သားများ ထိခိုက်ဒဏ်ရာရခြင်း                      | ၂၃၂                                    | ၉                                | ၂၄၁         |
| ၄   | <b>အဆောက်အအုံများ<br/>ပျက်စီးဆုံးရှုံးမှုများ</b>   |  |                                  |             |
|     | လွိုင်ကော်မြို့နယ်                                  | ၉၃                                     |                                  | ၉၃          |
|     | ဒီးမော့ဆိုမြို့နယ်                                  | ၄၀၂                                    | ၁                                | ၄၀၃         |
|     | ဖယ်ခုံမြို့နယ်                                      | ၁၇၂                                    |                                  | ၁၇၂         |
|     | ဖရူဆိုမြို့နယ်                                      | ၅၆                                     |                                  | ၅၆          |
|     | ဘောလခဲမြို့နယ်                                      | ၂                                      |                                  | ၂           |
| ၅   | <b>ထုတ်ပယ်ခြင်းခံရသော CDM<br/>ပညာရေးဝန်ထမ်းများ</b> |  |                                  |             |
|     | ဖရူဆိုမြို့နယ်                                      | ၅၂၆                                    |                                  | ၅၂၆         |
|     | ဒီးမော့ဆိုမြို့နယ်                                  | ၁၁၂၃                                   |                                  | ၁၁၂၃        |
|     | မယ်စဲ့မြို့နယ်                                      | ၇၈                                     |                                  | ၇၈          |
|     | ဖါးဆောင်းမြို့နယ်                                   | ၁၅၂                                    |                                  | ၁၅၂         |
|     | ရှားတောမြို့နယ်                                     | ၅၄                                     |                                  | ၅၄          |
|     | ဖယ်ခုံမြို့နယ်                                      | ၆၄၈                                    |                                  | ၆၄၈         |
|     | ဘောလခဲမြို့နယ်                                      | ၄၂                                     |                                  | ၄၂          |
|     | <b>စုစုပေါင်းထုတ်ပယ်ခြင်း</b>                       | <b>၂၆၂၃</b>                            |                                  | <b>၂၆၂၃</b> |

ထွက်ပြေးတိမ်းရှောင်မှုများအကျဉ်း

| စဉ် | မြို့နယ်          | ခန့်မှန်းဦးရေ<br>ဩဂုတ်လ ၁၄<br>ရက်နေ့ အထိ | IDPs အသစ်<br>ဩဂုတ်လ ၁၅ ရက် -<br>ဩဂုတ်လ ၂၈ ရက် | စုစုပေါင်း ထွက်ပြေးတိမ်းရှောင်မှုများ |
|-----|-------------------|--|---|---------------------------------------|
| ၁   | လွိုင်ကော်        | ၅၂၃၁၁                                    |   | ၅၂၃၁၁                                 |
| ၂   | ဒီးမော့ဆို        | ၇၈၂၆၅                                    |   | ၇၈၂၆၅                                 |
| ၃   | ဖရူဆို            | ၄၄၀၃                                     |   | ၄၄၀၃                                  |
| ၄   | ဖါးဆောင်း         | ၄၀၀၀                                     |   | ၄၀၀၀                                  |
| ၅   | ဖယ်ခုံ            | ၅၆၀၀၀                                    |   | ၅၆၀၀၀                                 |
| ၆   | ရှားတော           | ၂၃၉၅                                     |   | ၂၃၉၅                                  |
| ၇   | မယ်စုံ            | ၁၀၀၀                                     |   | ၁၀၀၀                                  |
| ၈   | ဘောလခဲ            | ၃၇၄၁                                     |   | ၃၇၄၁                                  |
|     | <b>စုစုပေါင်း</b> | <b>၂၀၂၁၁၅</b>                            |   | <b>၂၀၂၁၁၅</b>                         |

စကစ စစ်ဆင်ရေးများနှင့် ချိုးဖောက်မှုများပြုလုပ်သည့်နေရာ၊ ဩဂုတ်လ(၁၅)ရက်မှ ဩဂုတ်လ(၂၈)ရက်၊ ၂၀၂၂ခုနှစ်



- စစ်ကောင်စီ၏ ရမ်းသန်းပစ်ခတ်ခြင်း၊ မြေမြုပ်မိုင်းများကြောင့် အရပ်သားများအပေါ် ထိခိုက်သေဆုံးမှု များခြင်း

လွန်ခဲ့သောနှစ်ပတ်အတွင်း အရပ်သားများရှိရာအရပ်တွင်အပြင် မူလတန်းကျောင်းပတ်ဝန်းကျင်တွင်လည်း စစ်ကောင်စီတပ်များ မြေမြုပ်မိုင်းများ ထောင်ထားခြင်းကြောင့် အရပ်သားတစ်ဦးသေဆုံးခဲ့ရပြီး နှစ်ဦး ပြင်းထန်စွာဒဏ်ရာရရှိခဲ့သည်။ စစ်ကောင်စီတပ်များမှ လက်နက်ကြီးများ ရမ်းသန်းပစ်ခတ်ခြင်းနှင့် အတွဲလိုက်ခုံးများပစ်ခတ်ခြင်းများကြောင့် ရွာသား (၇)ဦး ထိမှန်ဒဏ်ရာရရှိသွားခဲ့သည်။

ကရင်နီပြည်တွင် စစ်ကောင်စီသည် ၎င်းတို့၏ စစ်သားများအားပြည်လည်စုစည်းနေသည်။ ကရင်နီပြည် ရှားတောမြို့နယ်နှင့် မယ်စဲမြို့နယ်တို့မှ စစ်ကောင်စီ၏ ရှေ့တန်းတပ်စခန်း (၆)ခုအား ဆုတ်ခွါပြီး တဖက်တွင်လည်း ဒီးမော့ဆိုနှင့် ဖရူဆိုမြို့နယ်တို့တွင် မဟာဗျူဟာကျသော လမ်းများအား စစ်အင်အားများ ဖြည့်တင်းလာနေသည်။ ၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၀ ရက်နေ့တွင် စတင်ပြီး ရှားတောမြို့နယ်အတွင်းရှိ စစ်ကောင်စီ ရှေ့တန်းတပ်စခန်းများမှ ဆုတ်ခွါသွားခဲ့ကြသည်။ ပွဲနှင့် ၄၃၅၈ စခန်း၊ ဟေ့ခနန်းစခန်း၊ နီလာကုန်းစခန်း၊ အောင်ဇေယစခန်း၊ ရှားတောမြို့နယ်အတွင်းမှ ပွဲနှင့် ၅၁၅၀ စခန်း (ဒေသအခေါ် တငှားဆို)၊ နှင့် နယ်စပ်စခန်းဖြစ်သည့် ဘီပီ ၁၂ သည်လည်း ဩဂုတ်လ ၁၀ ရက်နေ့တွင် အသီးသီး ဆုတ်ခွါသွားခဲ့သည်။ ဩဂုတ်လ ၂၀ ရက်နေ့၊ ၂၀၂၂ ခုနှစ်တွင် စစ်ကောင်စီတပ်များမှ အင်အား ၄၀၀ ဖြင့် ဒီးမော့ဆိုမြို့နယ်၊ သဲတောင်နှင့် ခြေသော်ဘုရားတို့တွင်လည်းကောင်း၊ ဖရူဆိုမြို့နယ်၊ ငွေတောင်ရွာသစ်ကျေးရွာ၊ ကာဒါးလား တောင်၊ ထီးတော်ကူး၊ ထီးပေါ်ဆိုကျေးရွာများတွင်လည်းကောင်း ပျက်စီးသော ၎င်းတို့၏ အုပ်ချုပ်ရေး ယန္တရားအား ပြန်လည်အသက်သွင်းနိုင်ရန်နှင့် စစ်သုံးပစ္စည်းများလုံခြုံစွာ သယ်ဆောင်နိုင်ရန်အတွက် အင်အား ဖြည့်တင်းလာခြင်းဖြစ်သည်။

ဩဂုတ်လ ၁၇ရက်နေ့၊ ဒီးမော့ဆိုမြို့၊ ကုန်းသာကျေးရွာတွင် ရှိနေသည့် စစ်ကောင်စီတပ်စခန်းကို KRU, DMO-PDF တို့ ညနေ ၄နာရီမှ ၆ နာရီအထိ (၂)နာရီကြာ ပူးပေါင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ တပ်သား (၆)ဦး သေဆုံးခဲ့ပါသည်။ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်များမှ ပြည်သူ့နေအိမ်တစ်လုံးအား မီးရှို့ဖျက်ဆီးသွားခဲ့သည်။ ထို့အပြင် စစ်ကောင်စီတပ်မှ လက်နက်ကြီးများ၊ အတွဲလိုက်ပစ်ခုံးများဖြင့် ပစ်ခတ်ခဲ့ပါသည်။ တစ်ရက်တည်းတွင် လွိုင်ကော်မြို့၊ မိုင်းလုံးရပ်ကွက် အ.မ.က (၆) ကျောင်းဝင်းအတွင်း သန့်ရှင်းရေးလုပ်ဆောင်နေစဉ် မိုင်းပေါက်ကွဲ မှုကြောင့် ဒေသခံ အမျိုးသားတစ်ဦး သေဆုံးခဲ့ပြီး တစ်ဦး ခြေထောက်တွင် ပြင်းထန်စွာ ဒဏ်ရာ ရရှိခဲ့ပါသည်။

ဩဂုတ်လ ၁၈ရက်၊ ဒီးမော့ဆိုမြို့နယ်၊ ထီးဖိုးကလိုးကျေးရွာအား စစ်ကောင်စီမှ လက်နက်ဖြင့် ပစ်ခတ်သဖြင့် ရွာခံ (၄)ဦးနှင့် ကျေးရွာအတွင်း လာရောက်ခိုလှုံသည့် စစ်ရှောင် (၃)ဦး ဒဏ်ရာရရှိခဲ့ပါသည်။ ဒီးမော့ဆို မြို့မဈေးအနီးတွင်လည်း စစ်ကောင်စီနှင့် ဒီးမော့ဆိုပြည်သူ့ကာကွယ်ရေးတပ် ( DMO-PDF )၊ အလယ်ပိုင်းတိုင်း (၁၁၀၂) တပ်ရင်းပူးပေါင်းကာ တိုက်ပွဲ ၂ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က နှစ်ဦးသေဆုံးခဲ့သည်။

ဩဂုတ်လ ၁၉ ရက်နေ့၊ ဒီးမော့ဆိုမြို့ ရူးဖယ်ခူရပ်ကွက် ကယားလီဖူး နှစ်ခြင်းဘုရားကျောင်းရှေ့ လမ်းမကြီးပေါ်တွင် စစ်ကောင်စီမှ ထောင်ထားခဲ့သော ၁၆ မိုင်း (၇)လုံး၊ ၁၄ မိုင်း (၁)လုံး၊ ဆွဲမိုင်း (၁)လုံးနှင့် ကားမိုင်း(၁)လုံးတို့အား ရှင်းလင်းခဲ့ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF B-19) မှ ထုတ်ပြန်သည်။



စကစမှ ထောင်ထားခဲ့သော ဗုံးများ ဒီးမော့ဆို စကစမှ ပစ်ခတ်လိုက်သော လက်နက်ကြီးအား သက်ကြီးအမျိုးသားတစ်ဦး ထိမှန် ဒီးမော့ဆို

ဩဂုတ်လ ၂၀ရက်နေ့၊ ဒီးမော့ဆိုမြို့နယ်၊ ရူးဖယ်ခူရပ်ကွက်ရှိ ခြေတော်ရာဘုရားနှင့် သဲတောင် အနီးတွင် စစ်ကောင်စီတပ်နှင့် KA, KNDF B-19 တို့ နံနက် ၆ နာရီမှ ညနေအထိ တစ်နေ့ကျန်နီးပါး တိုက်ပွဲဖြစ်ပွားခဲ့ပြီး တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ လက်နက်ကြီးများနှင့် အတွဲလိုက် ခုံးများပါ အသုံးပြုခဲ့သည့်အတွက် ကရင်နီ အမျိုးသားများကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော်တစ်ဦး ကျဆုံးသွားခဲ့သည်။

ဩဂုတ်လ ၂၁ရက်၊ ဖရူဆိုမြို့၊ ထီးတော်ကူးရွာနှင့် ထီးပေါ်ဆိုရွာအနီးသို့ စစ်ကြောင်း ထိုးလာသည့် စစ်ကောင်စီတပ်နှင့် ကရင်နီပူးပေါင်းတပ်များဖြစ်သည့် Loikaw PDF, KA, KNDF, အလယ်ပိုင်း ဒေသအထူးစစ်ဆင်ရေးအဖွဲ့၊ အလယ်ပိုင်းတိုင်း တပ်ရင်း ၁၁၀၁ တို့ တိုက်ပွဲဖြစ်ပွားခဲ့ပါသည်။ တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ ကျဆုံးမှုရှိသော်လည်း အရေအတွက်ကိုမူ မသိရှိရပေ။ လွိုင်ကော် ပြည်သူ့ကာကွယ်ရေးတပ်မှ တပ်သား (၂)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါသည်။

ဩဂုတ်လ ၂၃ရက်၊ ဒီးမော့ဆိုမြို့၊ ဒေါင်ခါးရပ်ကွက်တွင် စစ်ကောင်စီတပ်နှင့် DMO-Local PDF, အလယ်ပိုင်းတိုင်း ၁၁၀၂ တပ်ရင်းတို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ (၂)ဦးသေဆုံးပြီး ဒီးမော့ဆို ပြည်သူ့ကာကွယ်ရေးတပ် မှ (၁)ဦးကျဆုံးခဲ့ပါသည်။

ဩဂုတ်လ(၂၄)ရက်နေ့၊ ဒီးမော့ဆို အရှေ့ဘက်ခြမ်းရှိ ကျေးရွာတစ်ရွာမှ စစ်ရှောင်စခန်းကနေ ရိက္ခာပြန်လာသယ်ယူသည့် စစ်ဘေးရှောင် အမျိုးသမီးတစ်ဦးသည် စစ်ကောင်စီ ထောင်ထားသော မိုင်းအား ညသန်းခေါင် ၁၂ နာရီအချိန်တွင် နှင်းမိပြီး ခြေထောက်နှစ်ဖက်အပြင် လက်များပါ ထိခိုက်ဒဏ်ရာရရှိသွားခဲ့သည်။ ဖရူဆိုမြို့နယ် ၊ ထီးပေါ်ဆိုအုပ်စု၊ ငွေတောင်ရွာသစ်ကျေးရွာရှိ အင်အား(၂၀၀) ဝန်းကျင်ရှိသော စစ်ကောင်စီ တပ်များအား ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆို (DMO-Local PDF)ဗျူဟာ(၃)၊ မဟာမိတ် ကရင်နီ တော်လှန်ရေးတပ်ပေါင်းစု(KRU)နှင့် အလယ်ပိုင်းတိုင်း(၁၁၀၆)တပ်ရင်းတို့ ညနေ(၄)နာရီ ဝန်းကျင်အချိန်တွင် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကာ စစ်ကောင်စီတပ်မှ (၅)ဦးခန့် သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာ အချို့ရှိခဲ့ပါသည်။

ဩဂုတ်လ ၂၅ရက်နေ့၊ ဖယ်ခုံမြို့နယ်၊ ဆောင်နန်းခဲကျေးရွာနှင့် လွယ်မကူးတောင်ပေါ်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်သည် အဖွဲ့ ၂ ဖွဲ့ခွဲကာ လွယ်ပေါကျေးရွာကို ဝင်ရောက်စီးနင်း ပစ်ခတ်မှုကြောင့် ရွာသားတစ်ဦး လက်မောင်းတွင် ကျည်ထိမှန်ခဲ့ပါသည်။ ထိုတရက်တည်းတွင် ဖရူဆိုမြို့နယ်၊ ထီးပေါ်ဆိုအုပ်စု၊ ငွေတောင်ရွာသစ်ကျေးရွာရှိ စစ်ကောင်စီတပ်စစ်ကြောင်းအား ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆို(DMO-Local



PDF)ဗျူဟာ(၃)၊ မဟာမိတ် ကရင်နီတော် လှန်ရေးတပ်ပေါင်းစု(KRU)၊ နှင့် အလယ်ပိုင်းတိုင်း(၁၁၀၆)ရင်း ပူးပေါင်းတပ်တို့ နံနက်ပိုင်းအချိန်တွင် ထိတွေ့တိုက်ပွဲ(၂)ကြိမ်ဖြစ်ပွားခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်မှ (၂)ဦးခန့် သေဆုံးခဲ့ပါသည်။

ဩဂုတ်လ ၂၇ ရက်နေ့၊ နံနက် ၇နာရီ ၄၀မိနစ်မှ ၈နာရီ ၃၀ မိနစ် အချိန်တွင် KA, KNDF တို့မှ ဘောလခဲမြို့၊ မယ်စလောင်းတောင်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို တိုက် ခိုက်ခဲ့ရာ စစ်ကောင်စီ၏ စနိုက်ပါ သမား ၂ နှစ်ဦးနှင့် စစ်သားတစ်ဦးသေဆုံးခဲ့ပါသည်။

**Contact persons:**

Khu Ko Reh                      Tel: +666 5329 7814

Khu Ruby                         Tel: +666 3184 2980

Website : [www.karennicsn.org](http://www.karennicsn.org)

Facebook: Karenni Csn or <https://www.facebook.com/kcsnengbur>

Email: [kcsn2010@gmail.com](mailto:kcsn2010@gmail.com)